

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
ပလက်ဝမြို့နယ်

လူထုပဟိုပြုစီမံကိန်း

National Community Driven Development Project
(NCDDP)



ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်

Village Development Plan (VDP)

ရှင်မဒိန်အုပ်စု၊ ရှင်မဒိန်ကျေးရွာ

ဇွန်လ၊ ၂၀၁၆ ခုနှစ်

မွေးဖွားရေး၊ ရေလုပ်ငန်း၊ နှစ်ကျေးလက်ဒေသ

ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက် ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန

လူမှုပတ်ဝန်းကျင် ဖွံ့ဖြိုးရေး ဝန်ကြီးဌာန

ကျေးဇူး ဖွံ့ဖြိုးရေး ဝန်ကြီးဌာန

၅၆၆၆၆၆၆၆

၀၀၀၀၀၀၀၀၀၀

၅၆၆၆၆၆၆၆

၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၄) ရက်

အကြောင်းအရာ

	၂
၁။ မြို့နယ်မြေပုံ	၂
၂။ ကျေးရွာမြေပုံ	၃
၃။ ကျေးရွာသမိုင်းအကြောင်း	၄
၄။ ကျေးရွာသမိုင်းအကြောင်းသုံးသပ်ချက်	၅
၅။ လူမှုရေးနှင့် အရင်းအမြစ်ပြုမြေပုံ	၆
၆။ လူမှုရေးနှင့် အရင်းအမြစ်ပြုမြေပုံသုံးသပ်ချက်	၇/၈
၇။ ဥစ္စာနေကြွယ်ဝမှု အဆင့်သတ်မှတ်ပြုမြေပုံ	၉
၈။ ဥစ္စာနေကြွယ်ဝမှု အဆင့်သတ်မှတ်ပြုမြေပုံသုံးသပ်ချက်	၁၀
၉။ ရာသီခွင်ပြဇယား	၁၁ (၁)
၁၀။ ရာသီခွင်ပြဇယားသုံးသပ်ချက်	၁၁/၁၅
၁၁။ ပင့်ကူအိမ်မြေပုံ(ကျား/မ)	၁၆/၁၇
၁၂။ ပင့်ကူအိမ်မြေပုံသုံးသပ်ချက် (ကျား/မ)	၁၇
၁၃။ အဖွဲ့အစည်းပြုချိတ်ဆက်ပြုမြေပုံ	၁၉
၁၄။ အဖွဲ့အစည်းပြုချိတ်ဆက်ပြုမြေပုံသုံးသပ်ချက်	၂၀
၁၅။ အရင်းအမြစ် အသုံးချမှု ခွဲခြမ်းစိတ်ဖြာခြင်း	၂၁
၁၆။ အရင်းအမြစ် အသုံးချမှု ခွဲခြမ်းစိတ်ဖြာခြင်းသုံးသပ်ချက်	၂၂
၁၇။ ပြဿနာသစ်ပင်	၂၂
၁၈။ ပြဿနာသစ်ပင်သုံးသပ်ချက်	၂၃
၁၉။ အမျိုးသားများ၏ အခက်အခဲပြဿနာနှင့် မျှော်မှန်းချက်	၂၄
၂၀။ အမျိုးသမီးများ၏ အခက်ခဲပြဿနာနှင့် မျှော်မှန်းချက်	၂၅
၂၁။ ဦးစားပေးလုပ်ငန်းများရွေးချယ်ခြင်းဇယား	၂၆
၂၂။ ဦးစားပေးလုပ်ငန်းများရွေးချယ်ခြင်းဇယားသုံးသပ်ချက်	၂၇
၂၃။ ကျေးရွာအချက်အလက်များ (ပုံစံ-၁)	၂၈/၃၀
၂၄။ စီမံကိန်းအချိန်ဇယား (ပုံစံ-၂)	၃၀/၃၂
၂၅။ ကျေးရွာဖွံ့ဖြိုးရေးဦးစားပေးစီစဉ်ပုံ (ပုံစံ-၃)	၃၃/၃၅
၂၆။ အစည်းအဝေးတက်ရောက်သူများစာရင်း (ပုံစံ-၁)	၃၆/၄၂
၂၇။ ကျေးရွာအုပ်စုစီမံကိန်းလုပ်ငန်းခွဲရွေးချယ်ခြင်း (ပုံစံ-၄)	၄၃
၂၈။ ကော်မတီဝင်များ စာရင်း(ကျေးရွာ)	၄၄
၂၉။ ကော်မတီဝင်များ စာရင်း(အုပ်စု)	၄၅
၃၀။ အစည်းအဝေးမှတ်တမ်းများ (ကျေးရွာ)	၄၆
၃၁။ အစည်းအဝေးမှတ်တမ်းများ (အုပ်စု)	၄၇/၄၈
၃၂။ မှတ်တမ်းခါတ်ပုံများ	၄၉

စာမျက်နှာ

..... ၂

..... ၂

..... ၃

..... ၄

..... ၅

..... ၆

..... ၇/၈

..... ၉

..... ၁၀

..... ၁၁ (၁)

..... ၁၁/၁၅

..... ၁၆/၁၇

..... ၁၇

..... ၁၉

..... ၂၀

..... ၂၁

..... ၂၂

..... ၂၃

..... ၂၄

..... ၂၅

..... ၂၆

..... ၂၇

..... ၂၈/၃၀

..... ၃၀/၃၂

..... ၃၃/၃၅

..... ၃၆/၄၂

..... ၄၃

..... ၄၄



..... ၄၅

..... ၄၆

..... ၄၇/၄၈

..... ၄၉

ပလက်ဝမြို့နယ်အညွှန်းပြမြေပုံ



- ရည်ညွှန်းချက်**
- ၁။ နိုင်ငံတော်နယ်နိမိတ်
 - ၂။ ပြည်နယ်နယ်နိမိတ်
 - ၃။ မြို့နယ်နယ်နိမိတ်
 - ၄။ မြို့/အုပ်စု/ကျေးရွာ
 - ၅။ မြစ်/ချောင်း
 - ၆။ ကျေးရွာအုပ်စုနယ်နိမိတ်

ရခိုင်ပြည်နယ်

Handwritten text at the top right corner, possibly a name or title.

Handwritten title in Odia script, likely the name of the village or settlement.



၅၆မဒိန်ကျေးရွာ၏ သမိုင်း အကြောင်း

၅၆မဒိန်ကျေးရွာသည် ပလက်ဝမြို့နယ် ၊ ဝှမ်းမြစ်နယ် စောင့်ထိပ်ထွေ တောင် ဒို့ပါသည်။
၅၆မဒိန်ကျေးရွာသည် သင်္ခါလားဒေဝီ နယ် အရှေ့ဘက်တွင် တည်ရှိပါသည်။ ၅၆မဒိန်ကျေးရွာသည်
လူထိစွမ်းကိုင် အသုံးပြုစေသော စျားနံ-တံဆိပ်ကပ် ဖြစ်ပါသည်။

၅၆မဒိန်ကျေးရွာ အိမ်ခြေ (၇၄၅) စောင်ရှိပြီး နွမ်းမြစ်နယ် စောင့်ထိပ်ထွေ တောင်ဒို့ပါသည်။
၅၆မဒိန်ကျေးရွာ သူ / သားအားလုံးသည် စောင့်ထိပ်ထွေ တောင်ဒို့ပါသည်။ ၅၆မဒိန်ကျေးရွာတွင် ခရစ်ယာန် အာသာကို ကျွန်ုပ်တို့ ဖြစ်ပါသည်။ ခရစ်ယာန် အိမ်ခြေ ၅
(၇၄၅) အိမ်ခြေရှိပါသည်။ အခြား ပညာရေး-ကျောင်း သို့မဟုတ် ကျောင်းအား အထိရှိပြီး များစွာ
ကျောင်းလည်း ကိုယ်ထု ကိုယ်ထု စောင့်ထိပ်ထွေ တောင်ဒို့ပါသည်။ ၅၆မဒိန်အုပ်စုသည် အရှေ့ဘက် ကို
စောင့်ထိပ်ထွေ တောင်ဒို့ ဝယ်ယူခြင်းဖြင့် ကျေးရွာကို အထက်တန်း အထိ ကျောင်း ထောင် တံ၊ မိသားစု
နှင့် ပါတယ် ကိုယ်ထု စောင့်ထိပ်ထွေ တောင်ဒို့ပါသည်။ စောင့်ထိပ်ထွေ တောင်ဒို့ပါသည်။ စောင့်ထိပ်ထွေ တောင်ဒို့ပါသည်။
တ ကိုယ်ထု စောင့်ထိပ်ထွေ တောင်ဒို့ပါသည်။ စောင့်ထိပ်ထွေ တောင်ဒို့ပါသည်။ စောင့်ထိပ်ထွေ တောင်ဒို့ပါသည်။

၅၆မဒိန်ကျေးရွာ သည် သားအား ဆရာမလည်း မရှိပါ။ များစွာ အတင်းအကျပ် ရှိပါ
က ပလက်ဝမြို့နယ် ဖြစ်သည်။ စောင့်ထိပ်ထွေ တောင်ဒို့ပါသည်။ စောင့်ထိပ်ထွေ တောင်ဒို့ပါသည်။ စောင့်ထိပ်ထွေ တောင်ဒို့ပါသည်။
ဗုဒ္ဓဘာသာ စောင့်ထိပ်ထွေ တောင်ဒို့ပါသည်။ စောင့်ထိပ်ထွေ တောင်ဒို့ပါသည်။ စောင့်ထိပ်ထွေ တောင်ဒို့ပါသည်။
အထိ ထိမ်းမြား ဗုဒ္ဓဘာသာ စောင့်ထိပ်ထွေ တောင်ဒို့ပါသည်။ စောင့်ထိပ်ထွေ တောင်ဒို့ပါသည်။ စောင့်ထိပ်ထွေ တောင်ဒို့ပါသည်။
စောင့်ထိပ်ထွေ တောင်ဒို့ပါသည်။ စောင့်ထိပ်ထွေ တောင်ဒို့ပါသည်။ စောင့်ထိပ်ထွေ တောင်ဒို့ပါသည်။
စောင့်ထိပ်ထွေ တောင်ဒို့ပါသည်။ စောင့်ထိပ်ထွေ တောင်ဒို့ပါသည်။ စောင့်ထိပ်ထွေ တောင်ဒို့ပါသည်။

မှတ်တမ်းတင်သူ
[Signature]
ဒေါ်ကျေးစိန်စိန်
ပါမောက္ခ၊ ရုံးကျေးရွာ

၅၆ ဖိတ် ကျေးဇူးသည် ချစ်၊ မြတ်နိုးမှု၊ ယုံကြည်စိတ်ချရမှု၊ ဖိတ်ခံရသူ၏ စိတ်နှလုံးကို ချစ်မြတ်နိုးစွာ ကြည့်ရှုခြင်း ဖြစ်သည်။ ၅၆ ဖိတ် အပိုစု တွင်ပါဝင်သော အာဇာနည်များဖြစ်ပြီး ဖိတ်ခံရသူ၏ စိတ်နှလုံးကို ချစ်မြတ်နိုးစွာ ကြည့်ရှုခြင်း ဖြစ်သည်။ ၅၆ ဖိတ် အပိုစု တွင်ပါဝင်သော အာဇာနည်များဖြစ်ပြီး ဖိတ်ခံရသူ၏ စိတ်နှလုံးကို ချစ်မြတ်နိုးစွာ ကြည့်ရှုခြင်း ဖြစ်သည်။ ၅၆ ဖိတ် အပိုစု တွင်ပါဝင်သော အာဇာနည်များဖြစ်ပြီး ဖိတ်ခံရသူ၏ စိတ်နှလုံးကို ချစ်မြတ်နိုးစွာ ကြည့်ရှုခြင်း ဖြစ်သည်။

ဤကျေးဇူး သက်ကြီးရွယ်အိုအားဖြင့် ဖြစ်ပေါ်လာခြင်းသည် အိမ်ထောင်ရေးနှင့် ပတ်သက်သည့် အခက်အခဲများကို ဖြေရှင်းပေးရန်အတွက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ဤကျေးဇူးသည် အိမ်ထောင်ရေးနှင့် ပတ်သက်သည့် အခက်အခဲများကို ဖြေရှင်းပေးရန်အတွက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

အိမ်ထောင်ရေးနှင့် ပတ်သက်သည့် အခက်အခဲများကို ဖြေရှင်းပေးရန်အတွက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ဤကျေးဇူးသည် အိမ်ထောင်ရေးနှင့် ပတ်သက်သည့် အခက်အခဲများကို ဖြေရှင်းပေးရန်အတွက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ဗုဒ္ဓဘာသာရေး
ကျေးဇူးတင်စာ
ကျေးဇူးတင်စာ

Handwritten Title




ကဏ္ဍ ဂုဏ်သဘာဝ ပါဠိဆိုင်ရာ

စဉ်	ဗျမ်းသာ	စဉ်	ဓာတုအင်္ဂါများ	စဉ်	အခြားအင်္ဂါများ
၁၈	ဦးမြတ်ထင် : ပျင်းထောင် ခွန်၊ နှာ၊ ဝက်၊ ဖြစ်	၁၉	ဦးယောင် ဣ၊ ဝါ၊ ခွန် ဝက်၊ ဖြစ်	၂၀	ဦးမြတ်အောင် ဝါ၊ ခွန် နှာ၊ ဝက်၊ ဖြစ်
၂၁	ဦးစွဲတင် : ဝါ၊ ခွန် နှာ၊ ဝက်၊ ဖြစ်	၂၂	ဦးစွဲ ယိတ်၊ ဝါ၊ ခွန် ဝက်၊ ဖြစ်	၂၃	ဦးခင်လှ : ဝါ၊ ခွန် နှာ၊ ဝက်၊ ဖြစ်
၂၄	ဦးအောင်စိန် : ပျင်းထောင် ခွန် နှာ၊ ဝက်၊ ဖြစ်	၂၅	ဦးအောင် ယိတ်၊ ဝါ၊ ခွန် ဝက်၊ ဖြစ်	၂၆	ဦးအောင်လှ : ဝါ၊ ခွန် နှာ၊ ဝက်၊ ဖြစ်
၂၇	ဦးလှအောင် : ပျင်းထောင် ခွန် ဝက်၊ ဖြစ်၊ ခွေ	၂၈	ဦးမြတ် အုန်း : ဝါ၊ ခွန် ဝက်၊ ဖြစ်	၂၉	ဦးစွဲလှ : (၂) ဝါ၊ ခွန် ဝက်၊ ဖြစ်
၃၀	ဦးစွဲအောင် : ပျင်းထောင် ခွန် ဝက်၊ ဖြစ်	၃၁	ဦးအုန်း ဟိ၊ ဝါ၊ ခွန် ဝက်၊ ဖြစ်	၃၂	ဦးကံဖြာ : ဝါ၊ ခွန် ဝက်၊ ဖြစ်
၃၃	ဦးစွဲလှ : ပျင်းထောင် ခွန် နှာ၊ ဝက်၊ ဖြစ်	၃၄	ဦးစွဲလှ : ဝါ၊ ခွန် နှာ၊ ဝက်၊ ဖြစ်	၃၅	ဦးမြတ်ထင် : (၁) ဝါ၊ ခွန် ဝက်၊ ဖြစ်
၃၆	ဦးကံသဲ : ပျင်းထောင် ခွန် နှာ၊ ဝက်၊ ဖြစ်	၃၇	ဦးကံလှ : ဝါ၊ ခွန် ဝက်၊ ဖြစ်	၃၈	ဦးလှစွဲ : ဝါ၊ ခွန် ဝက်၊ ဖြစ်
၃၉	ဦးအောင်လှ : (၁) ပျင်းထောင် ခွန် နှာ၊ ဝက်၊ ဖြစ်၊ ခွေ	၃၈	ဦးလှစွဲ : ဝါ၊ ခွန် ဝက်၊ ဖြစ်	၃၉	ဦးကံလှ : ဝါ၊ ခွန် ဆိတ်၊ ဝက်၊ ဖြစ်
၄၀	ဦးကေလ်အောင် : ပျင်းထောင် ခွန် နှာ၊ ဝက်၊ ဖြစ်	၃၉	ဦးအောင်ဆင် : ဝါ၊ ခွန် ဝက်၊ ဖြစ်	၄၀	ဦးအုန်းလှ : ဝါ၊ ခွန် ဝက်၊ ဖြစ်
၄၁	ဦးထင်လှ : ပျင်းထောင် ခွန် နှာ၊ ဝက်၊ ဆိတ်၊ ဖြစ်	၄၀	ဦးကံလှ : ဝါ၊ ခွန် ဝက်၊ ဖြစ်	၄၁	ဦးစွဲစွဲ : ဝါ၊ ခွန် ဝက်၊ ဖြစ်
၄၂	ဦးအောင်ထင် : ဝါ၊ ခွန် နှာ၊ ဝက်၊ ဖြစ်	၄၁	ဦးကော်လှ : ဝါ၊ ခွန် ဝက်၊ ဖြစ်	၄၂	ဦးစိန် : ဝါ၊ ခွန် ဝက်၊ ဖြစ်
၄၃	ဦးရွှေတလင်း : ဝါ၊ ခွန် နှာ၊ ဝက်၊ ဖြစ်	၄၂	ဦးရွှေတလင်း : ဝါ၊ ခွန် နှာ၊ ဝက်၊ ဖြစ်	၄၃	ဦးစိန် : ဝါ၊ ခွန် ဝက်၊ ဖြစ်
၄၄	ဦးအောင်စင် : ဝါ၊ ခွန် နှာ၊ ဝက်၊ ဖြစ်	၄၃	ဦးကံအောင် : ဝါ၊ ခွန် ဝက်၊ ဖြစ်	၄၄	ဦးစိန် : ဝါ၊ ခွန် ဝက်၊ ဖြစ်
၄၅	ဦးအောင်ရွှေ : ဝါ၊ ခွန် နှာ၊ ဝက်၊ ဖြစ်	၄၄	ဦးကံလှ : ဝါ၊ ခွန် ဝက်၊ ဖြစ်	၄၅	ဦးစိန် : ဝါ၊ ခွန် ဝက်၊ ဖြစ်၊ ခွေ
		၄၅	ဦးကံလှ : ဝါ၊ ခွန် ဝက်၊ ဖြစ်	၄၆	ဦးစွဲလှ : (၁) ဝါ၊ ခွန် ဝက်၊ ဖြစ်


ପଦ୍ମାସନା

ମୁଖ୍ୟ ବିଷୟ



ବ୍ୟୟ

କର୍ମକ୍ରମର ମୂଳ ସମସ୍ୟା



၅၆၆၆၆၆၆၆ နှင့် ၅၆၆၆၆၆၆၆ အင်္ဂါသုံးသပ် သက်

အလုပ် အကိုင်နှင့် အခွင့်အလမ်း

အလုပ် အကိုင်အခွင့်အလမ်း တွင် အမျိုးသား၊ များများ အား

(၇) တွင်ရှိ အမျိုးသားများမှာ အား (၁) တွင်ရှိပါသည် အမျိုးသားနှင့် အမျိုးသား၊ အား (၂) ဆာရှိသော အား (၂) နှစ်မျိုးတွင်အမျိုးသားများသည် အမျိုးသမီးများထက် အမျိုးသူခံစားခွင့်မရှိကြောင်းတွေ့ရှိပါသည်။

၁. ဦးစောင့်ယူ ကျက်တွင် အမျိုးသားများနှင့် အမျိုးသားများ အား (၂) မှာ

(၈) တွင်ရှိ အမျိုးသမီးနှင့် အမျိုးသား ဦးစောင့်ယူ တို့ တွင် နှစ်မျိုးတွင် တွေ့ရှိပါသည်။

၂.၀၈၈၅

၀၈၈၅ အားတွင် အမျိုးသမီးများကို အား (၂) သတ်မှတ်ထားပြီး အမျိုးသားများကို အား (၁) တွင် သတ်မှတ်ထားပါသည်။ အား (၂) မှာ

ပမာ မှာ (၁) ခြံထောင် အမျိုးသမီး များထက် အမျိုးသားများက ၀၈၈၅ ပိုပြီး ရှိကြောင်း တွေ့ရှိပါသည်။

၃. အင်္ဂါစာအုပ်အစား ချုပ်ချယ်မှု

အင်္ဂါစာအုပ်အစား ချုပ်ချယ်မှုတွင် အမျိုးသမီးများကို အဆင့် (၂) တွင် သတ်မှတ်ပြီး အမျိုးသားများကို အဆင့် (၁) တွင် သတ်မှတ်ထားပါသည်။ အဆင့် (၃) မှာ များ (၁) သာရှိပြီး အမျိုးသမီးများသည် ကလေး ပေသာ ၆၆ အတွက် ကြိုပြီး ရအောင် ကလေး ပေးရပြီး အား (၂) အထက် ရောက် ပွတ်ရခြင်း သာသည်။ သို့လျှင် များ၀၈၈၅ အမျိုးသားများ အထက်မှာ အဆင့် (၂) ကျော်ရခြင်း ဖြစ်ပါသည်။

၄. ပစ္စည်းစုံစမ်း ဆိုင်မှု

ပစ္စည်းစုံစမ်း ဆိုင်မှုတွင် အမျိုးသမီးများကို အဆင့် (၂) သတ်မှတ်ပေးပြီး အမျိုးသားများကို အဆင့် (၁) သတ်မှတ်ပေးထားပါသည်။ အမျိုးသား များမှာ မြန်မာ့ပြည်သူ့ အမျိုးသမီးများက သိသည့်အတိုင်း ၀၈၈၅ အဆင့်

၆၁ အထိ ကွာဟ ဖြစ်နေပါသည်။

၆၀။ လုံခြုံမှု

လုံခြုံမှု တွင် အမျိုးသမီး တို့ အဆင့် (၁၀) သတ် မှတ်ပေးပြီး အမျိုးသားများကို အဆင့် (၆၁) တွင် သတ်မှတ်ပေးပါသည်။ အဆင့် (၄) ဆင့် ကွာဟ များပြားခြင်းကြောင့် အမျိုးသမီးများသည် အမျိုးသားများ အထက် ပစ်ခတ် ခံရမှု၊ သိမ်းဆည်း စုတ်ကောက်မှု ဖြစ်ပေါ်မှုကို ကြားရခြင်း ဖြစ်ပါသည်။

၇။ မညာရေး လက်လှမ်း မြီမှု

မညာရေး လက်လှမ်း မြီမှု တွင် အမျိုးသားများကို အဆင့် (၅) ဆင့် တွင် သတ်မှတ်ပေးပြီး အမျိုးသမီးများကို အဆင့် (၄) တွင် သတ်မှတ်ပေးထားပါသည်။ အမျိုးသမီးများသည် အိမ်တွင်းမှ တွင်းပေါ် မှုန်နေတာကြောင့် ကွဲပြားမှု ဖြစ်ပေါ်ပါသည်။

၈။ လူမှုရေး လုပ်ငန်း များ ဆုံးဖြတ်ချက် ချိန်မှု

လူမှုရေး လုပ်ငန်း များ ဆုံးဖြတ်ချက် ချိန်မှု တွင် အမျိုးသမီးများကို အဆင့် (၁၀) တွင် သတ်မှတ်ပေးပြီး အမျိုးသားများကို အဆင့် (၆၁) တွင် သတ်မှတ်ပေးထားပါသည်။ အမျိုးသားများ အထက် အမျိုးသမီးများသည် လူမှုရေး လုပ်ငန်း များ ဆုံးဖြတ်ချက် ချိန်မှု တွင် မိမိတို့ စွမ်းဆောင်နိုင်ကြောင်း ကြားရခြင်း ဖြစ်ပါသည်။

၉။ အရင်းအမြစ် များ အပေါ် အခွံးချမှု


အရင်းအမြစ် များ အပေါ် အခွံးချမှု တွင် အမျိုးသားများကို အဆင့် (၄) တွင် သတ်မှတ်ပေးထားပြီး အမျိုးသမီးများ အဆင့် (၅) တွင် သတ်မှတ်ပေးထားပါသည်။ အမျိုးသမီးများက အမျိုးသားများထက် အရင်းအမြစ် များ အပေါ် အခွံးချမှု ရတာကြောင့် ဖြစ်ပါသည်။

၁၀။ လူမှုရေး ပါဝင်မှု

လူမှုရေး တွင် ပါဝင်မှု တွင် အမျိုးသားများကို အဆင့် (၄) ဆင့် သတ်မှတ်ပေးပြီး အမျိုးသမီးများကို အဆင့် (၁၀) အထိ သတ်မှတ်ပေးထားပါသည်။ အမျိုးသမီးများသည် လူမှုရေး တွင် ပါဝင်မှု များ သည် ကြားရခြင်း ဖြစ်ပေါ်ပြီး ဖြစ်ပေါ်မှု များ သည် အမျိုးသမီးများ စွမ်းဆောင်ရည် အား မြှင့်တင်ပေးခြင်း ဖြစ်ပါသည်။

පරිපූරක

කළමනාකරණ: විද්‍යාලය



ಗೃಹಾಂಗನಾಭಿಷೇಕದ ಅಭಿಷೇಕ

ಶುಭಕರ್ಮ

ಕ್ರ. ಸಂ.	ಅಭಿಷೇಕದ ವಿವರ	ಕ್ರ. ಸಂ.	ಅಭಿಷೇಕದ ವಿವರ	ಕ್ರ. ಸಂ.	ಅಭಿಷೇಕದ ವಿವರ
೧	ನಯನಾಭಿಷೇಕ	೧	ನಯನಾಭಿಷೇಕ	೧	ನಯನಾಭಿಷೇಕ
೨	ಶಿರೋಮಾಲಾಭಿಷೇಕ	೨	ಶಿರೋಮಾಲಾಭಿಷೇಕ	೨	ಶಿರೋಮಾಲಾಭಿಷೇಕ
೩	ಶುಭಕರ್ಮದ ವಿವರ	೩	ಶುಭಕರ್ಮದ ವಿವರ	೩	ಶುಭಕರ್ಮದ ವಿವರ
		೪	ಶುಭಕರ್ಮದ ವಿವರ	೪	ಶುಭಕರ್ಮದ ವಿವರ
		೫	ಶುಭಕರ್ಮದ ವಿವರ	೫	ಶುಭಕರ್ಮದ ವಿವರ
		೬	ಶುಭಕರ್ಮದ ವಿವರ	೬	ಶುಭಕರ್ಮದ ವಿವರ

೧೦

၅၆မဒိန်ကျေးရွာ ၊ ၅၆မဒိန်အုပ်စု (ကျေး+မ) အရင်းအမြစ်အသုံးပြုမှု

သုံးသပ်ချက်

၅၆မဒိန်ကျေးရွာ၏(ကျေး+မ) တို့၏အရင်းအမြစ်အသုံးပြုမှုများမှာ လူ့အားလမ်း၊
မြစ်၊ ရေကန် စသည်တို့ကို အသုံးပြုခြင်း၊ စာသင်ကျောင်း၊ ရေအေးအေးကန်၊ ဝေါ၊ ကျေးရွာတို့ကို
စာသုံးတို့ဖြစ်ကြပါသည်။


လူ့အားလမ်း ။ ။ လူ့အားလမ်းကို(ကျေး+မ) အားလုံးမှ အသုံးပြုပါသည်။
မြစ်သည် ၎င်းကျေးရွာ၏အရင်းအမြစ်အသုံးပြုမှုဖြစ်တတ်ရခြင်းဖြစ်ပါသည်။ ရေကန်သည်
လည်း၅၆မဒိန်ကျေးရွာ၏အသုံးပြုမှုရေအားလျှော့ချခြင်းဖြစ်ပါသည်။

ရေအေးအေးကန် ။ ။ ရေအေးအေးကန်ကို အရင်းအမြစ်အသုံးပြုမှု
စင် (ကျေး+မ) အားလုံးနှင့်အစွမ်းရရှိသော လူများအားလုံးအသုံးပြုကြပါသည်။ အခြား
ကျေးရွာများအားလုံးအားလုံးအသုံးပြုမှုဖြစ်တတ်ကြောင်း၊ အသုံးပြုမှုအစွမ်းရရှိသော
ရေအေးအေးကန်သည်ဖြစ်ပါသည်။

စာသင်ကျောင်း ။ ။ စာသင်ကျောင်းမှာ ကျောင်းရေ အစွမ်းရရှိသော
ကျေးရွာအားလုံးအားလုံးအသုံးပြုမှုဖြစ်တတ်ကြောင်း၊ အသုံးပြုမှုအစွမ်းရရှိသော
စာသင်ကျောင်းသည်ဖြစ်ပါသည်။

ကျေးရွာကန် ။ ။ ကျေးရွာကန်ကို ကျေးရွာအားလုံးအသုံးပြုမှု
အစွမ်းရရှိသော ကျေးရွာကန်ဖြစ်ပါသည်။ အသုံးပြုမှုအစွမ်းရရှိသော
အစွမ်းရရှိသော ကျေးရွာကန်ဖြစ်ပါသည်။

ဗဟိုဌာန
ဦးကျော်စွာ
ဦးကျော်စွာ
ဦးကျော်စွာ



ပြစ်မဒိန်ကျေးရွာ၏ ဩဇာသက်ရောက်ပစ် ကြိယာသင်္ချာ

ပြစ်မဒိန်ကျေးရွာ၏ ဩဇာသက်ရောက်ပစ် ကြိယာသင်္ချာသည် ရှေး
အခင် ဩဇာသက်ရောက်ပစ် သည် မြေစို ပျော့ချိ ခြောက်ခြင်း၊ ရေကြောင့်၊ ဓာတ်
သို့ ရေအခက်အခဲ ဖြစ်ပေါ်လာ၊ ရေ၊ ဖျက်ရှာပါခြင်း၊ ခံစားပေးသည့်
သက်တောင့်တန်ဖိုး ဖြစ်ကြောင်း၊ ဓာတ်သို့ ရေအခက်အခဲ ဖြစ်ကြောင့်
ဖြိုကျ၊ ဖား၊ ရေ၊ ဝိသုဒ္ဓိ၊ ရေချိမ်းပါသည်။

ဤသို့ စွဲလမ်းမှု ဖြစ်ပွားစေကာမူ ရေအခက်အခဲ ခံနိုင်စွမ်း
ပိုမိုစွာ ကျင့်ကျ ရေ၊ ဖျား သည် ဩဇာ ခံနိုင်စွမ်း၊ ရေ၊ ဖျားပါသည်။
ရေကြောင့် အခက်အခဲ ဖြစ်ပေါ်လာသည့် ဩဇာ ခံနိုင်စွမ်း ဖြစ်ပါသည်။
စတင်ခြင်း၊ ရေ၊ ဖျား သည် ဩဇာ ခံနိုင်စွမ်း ဖြစ်ပါသည်။
ဩဇာ ကြိယာ သည် ဩဇာ ခံနိုင်စွမ်း ဖြစ်ပါသည်။

ဤသို့ ရေခက်ခဲမှု ဩဇာ သက်ရောက်ပစ် သို့ ခံနိုင်စွမ်း ဖြစ်ပါ
ဩဇာ အခက်အခဲ များ၊ ဖြစ်ပွားမှု ဖြစ်၊ ရေ၊ ဖျား၊ ဆက်ပျော့ခြင်း ဖြစ်ပါ
အခက်အခဲ မြေစို ပျော့ချိ ဝိသုဒ္ဓိ၊ ရေ၊ ဖျား၊ သက်ရောက်ပစ် ဖြစ်၊ ရေ၊ ဖျား
အခက်အခဲ ဖြစ်ပါသည်။ ဩဇာ သက်ရောက်ပစ် ဖြစ်၊ ရေ၊ ဖျား၊
ဩဇာ သက်ရောက်ပစ် ဖြစ်ပါသည်။

ဤ ပြစ်မဒိန်ကျေးရွာ ၏ ရေအခက်အခဲ များ ဩဇာ သက်ရောက်ပစ်
ကြိယာသင်္ချာ ဖြစ်၊ ဖြစ်ပါသည်။

ဗဟိုဌာန
[Signature]
ပြစ်မဒိန်ကျေးရွာ
ဗဟိုဌာန

အမျိုးမျိုးပါဝင်သော အဖွဲ့များ

စဉ်	အဖွဲ့အစည်းအဖွဲ့	စဉ်	အဖွဲ့အစည်းအဖွဲ့
၁။	ကျေးဇာတိ ကန် အဖွဲ့အစည်း	၁။	ကျေးဇာတိ ကန် အဖွဲ့အစည်း
၂။	တစ်ပြင်လုံး ကိုယ်အဖွဲ့အစည်း	၂။	တစ်ပြင်လုံး ကိုယ်အဖွဲ့အစည်း
၃။	အထွေထွေ ကန် အဖွဲ့အစည်း	၃။	ပေါ့ပျော် အဖွဲ့အစည်း
၄။	အရာ/ဖေ ကန် အဖွဲ့အစည်း	၄။	အိုင်ဂျစ် အဖွဲ့အစည်း
၅။	ရွာလှည့် ကန် အဖွဲ့အစည်း	၅။	ပိုးအဖွဲ့အစည်း

အာဇာနည် (၅) ဝတ် ဖျော်ပြုရန်

စဉ်	အမျိုးအမည် အဖွဲ့	စဉ်	အမျိုးအမည် အဖွဲ့
၁။	အလယ်တန်းကျောင်း	၁။	ကျန်းမာရေးဌာန (ခွဲ)
၂။	ကျန်းမာရေးဌာန (ခွဲ)	၂။	ဆက်စွယ်ရေးဖွဲ့
၃။	ကားလမ်း	၃။	အလယ်တန်းကျောင်း
၄။	ဆက်စွယ်ရေးဖွဲ့	၄။	ကားလမ်း
၅။	ဖွဲ့ကြံကျောင်း	၅။	ကျန်းမာရေးဌာန

ප්‍රධාන වගකීම්: සේවකයාගේ වගකීම් - අභ්‍යන්තර - අභ්‍යන්තර

1	ආයතනයේ වැටුප් ගෙවීම	අභ්‍යන්තර - අභ්‍යන්තර
2	කාර්ය මණ්ඩලයේ වැටුප් ගෙවීම	අභ්‍යන්තර
3	ආයතනයේ වැටුප් ගෙවීම	අභ්‍යන්තර
4	විද්‍යාලයේ වැටුප් ගෙවීම	අභ්‍යන්තර
5	විද්‍යාලයේ වැටුප් ගෙවීම	අභ්‍යන්තර
6	විද්‍යාලයේ වැටුප් ගෙවීම	අභ්‍යන්තර

၅၆ ဇာတ် ဝါကျများ၏ ဖွဲ့စည်းပုံအမျိုးမျိုးနှင့် အဓိပ္ပာယ်ဖွင့်ဆိုခြင်း

၈၂၅ ဇာတ် (ဝါကျ) သုံးဆယ့်ခုဉ်

၅၆ ဇာတ် ဝါကျများ၏ အဓိပ္ပာယ်အားဖြင့် အဓိပ္ပာယ်အဓိကအရ အဓိ.ပေါ်ထုတ်

ဇာတ်.တို့သည် သေ.စော.ကြ.ဆို.ပျဉ် အဓိပ္ပာယ်အရ အဓိပ္ပာယ်ဖွင့်ဆိုရပါသည်။

- ၁) ၅၆ ဇာတ် ဝါကျများ၏ အဓိပ္ပာယ်ဖွင့်ဆိုခြင်း
- ၂) ၅၆ ဇာတ် ဝါကျများ၏ ပုံစံအရ ဤ ဇာတ်.အဓိပ္ပာယ်ဖွင့်ဆိုခြင်း
- ၃) ၅၆ ဇာတ် ဝါကျများ၏ ဝါကျအရ အဓိပ္ပာယ်ဖွင့်ဆိုခြင်း
- ၄) ၅၆ ဇာတ် ဝါကျများ၏ ဝါကျအရ အဓိပ္ပာယ်ဖွင့်ဆိုခြင်း
- ၅) ၅၆ ဇာတ် ဝါကျများ၏ ဝါကျအရ အဓိပ္ပာယ်ဖွင့်ဆိုခြင်း

၆) ၅၆ ဇာတ် ဝါကျများ၏ အဓိပ္ပာယ်ဖွင့်ဆိုခြင်း

၅၆ ဇာတ် ဝါကျများ၏ အဓိပ္ပာယ်ဖွင့်ဆိုခြင်း (၂) ဤ ဇာတ်.အဓိပ္ပာယ်ဖွင့်ဆိုခြင်း

အဓိ.ပေါ်ထုတ် ဇာတ်.အဓိပ္ပာယ်ဖွင့်ဆိုခြင်း (၂) ဤ ဇာတ်.အဓိပ္ပာယ်ဖွင့်ဆိုခြင်း

ဤ အဓိပ္ပာယ်ဖွင့်ဆိုခြင်း အဓိပ္ပာယ်ဖွင့်ဆိုခြင်း အဓိပ္ပာယ်ဖွင့်ဆိုခြင်း

ဤ အဓိပ္ပာယ်ဖွင့်ဆိုခြင်း အဓိပ္ပာယ်ဖွင့်ဆိုခြင်း အဓိပ္ပာယ်ဖွင့်ဆိုခြင်း

အဓိ.ပေါ်ထုတ် ဇာတ်.အဓိပ္ပာယ်ဖွင့်ဆိုခြင်း အဓိပ္ပာယ်ဖွင့်ဆိုခြင်း

အဓိ.ပေါ်ထုတ် ဇာတ်.အဓိပ္ပာယ်ဖွင့်ဆိုခြင်း အဓိပ္ပာယ်ဖွင့်ဆိုခြင်း

ဝါသည်။

ဇာတ်.အဓိပ္ပာယ်ဖွင့်ဆိုခြင်း

အဓိ.ပေါ်ထုတ်

ဤ အဓိပ္ပာယ်ဖွင့်ဆိုခြင်း

အဓိ.ပေါ်ထုတ်

လူထုဗဟိုပြုစီမံကိန်း၊စီမံကိန်းလက်စွဲ

အပိုင်း-၃ ၂၉-၉-၂၀၁၅

ပုံစံ-၁ ကျေးရွာအခြေခံအချက်အလက်များ (Form PC 1)

လယ်ဥယျာဉ်ချက်/ ကျေးရွာတစ်ရွာသို့ ပထမဆုံး မိတ်ဆက်ရေးသွားရာကတည်းက လူထုစည်းရုံးရေးမှူးသည် ကျေးရွာခေါင်းဆောင်များအားကျေးရွာအချက်အလက်များကိုမေတ္တာရပ်ခံ၍တောင်းခံရသည်။ ဤအချက်အလက်များကိုစီမံကိန်းမိတ်ဆက်အစည်းပေးပတ်ပိုင်မိတောင်းခံရမည်။ စီမံကိန်းမိတ်ဆက်အစည်းဝေးတွင် လူထုစည်းရုံးရေးမှူးသည် ဤအချက်အလက်များအားစစ်ဆေးပြီးမှန်ကန်အောင်ပြုလုပ်ရမည်။ ပြီးနောက်တွင် လူထုစည်းရုံးရေးမှူးမှ သတင်းအချက်အလက်ထိသို့ Tablets မှတစ်ဆင့်ဖြည့်သွင်းရမည်။

ကျေးရွာအုပ်ချုပ်ရေးမှူးအမည် ဦးယုဂ်ဝင်း	ကျေးရွာအုပ်ချုပ်ရေးမှူး ၏စုန်းနံပါတ်	လူထုစည်းရုံးရေးမှူး၏အမည် ဦးကျော်အောင်ကျော်
ပြည်နယ်၊တိုင်းဒေသကြီး/၃၅(ဗဟို)၂၀၁၀	မြို့နယ်/၂၀/၂၀၁၆၀	ကျေးရွာအုပ်စု/၅၆၆၅

က. လူဦးရေ

လူမျိုးစု	အိမ်ထောင်စုအရေအတွက်	အိမ်ထောင်စုအရေအတွက်	အိမ်ထောင်စုအရေအတွက်
လူမျိုးစု (၁) ဦးစီး	၃၆	၂၅၅	၇၆
လူမျိုးစု (၂)		၂၆	၁
လူမျိုးစုရော			

လူဦးရေ	၂၂၂	၁၉၇
အိမ်ထောင်စုဦးစီး	၆၂	၆၁

(ခ) လက်လှမ်းမီအသုံးပြုနိုင်သည့်အဆောက်အအုံများ

စာသင်ကျောင်း	အမှတ် ခြံမိ	ကျန်းမာရေး	အမှတ် ခြံမိ	ဘာသာရေးအဆောက်အအုံ	အမှတ် ခြံမိ
အထက်တန်းကျောင်း	<input type="checkbox"/>	ဆေးရုံ	<input type="checkbox"/>	ဓေတီ	<input type="checkbox"/>
အလယ်တန်းကျောင်း	<input type="checkbox"/>	ကျန်းမာရေးဌာန	<input type="checkbox"/>	ဘုန်းကြီးကျောင်း	<input type="checkbox"/>
ပုလဲတန်းကျောင်း	<input checked="" type="checkbox"/>	ကျန်းမာရေးဌာနခွဲ	<input type="checkbox"/>	ဟိန္ဒူဘုရားကျောင်း	<input type="checkbox"/>
ပုဂံကျောင်း	<input checked="" type="checkbox"/>	ဆေးပေးခန်း	<input type="checkbox"/>	ခရစ်ယာန်ကျောင်း	<input type="checkbox"/>
အခြား	<input type="checkbox"/>	အခြား	<input type="checkbox"/>	ဓလီ	<input type="checkbox"/>
မှတ်ချက်		မှတ်ချက်		မှတ်ချက်	
၄၂၂၆၅၆၅၆					

(၂၅)



လူထုဝဟိုပြုစီမံကိန်း၊စီမံကိန်းလက်စွဲ
အပိုင်း-၃ ၂၉.၉.၂၀၁၅

(ဂ) ကျွမ်းကျင်သူများမှတ်တမ်း ၊ ကျေးရွာတွင်နေထိုင်သော သို့မဟုတ် တခြားရွာမှလာရောက်သောကျွမ်းကျင်သူများ

(၁) စာသင်ကျောင်း			(၂) ကျန်းမာရေး			(၃) လက်မှုပညာရှင်		
	ရွာတွင်နေထိုင်သူ	အခြားရွာမှလာသူ		ရွာတွင်နေထိုင်သူ	အခြားရွာမှလာသူ		ရွာတွင်နေထိုင်သူ	အခြားရွာမှလာသူ
မူလတန်းပြဆရာ၊ဆရာမ	<input type="checkbox"/>	<input checked="" type="checkbox"/>	ဆရာဝန်	<input type="checkbox"/>	<input type="checkbox"/>	လက်သမား	<input type="checkbox"/>	<input type="checkbox"/>
အထက်တန်းပြဆရာ၊ဆရာမ	<input type="checkbox"/>	<input type="checkbox"/>	လက်ထောက်ကျန်းမာရေးမှူး	<input type="checkbox"/>	<input type="checkbox"/>	ပန်းရံ	<input type="checkbox"/>	<input type="checkbox"/>
အလယ်တန်းပြဆရာ၊ဆရာမ	<input type="checkbox"/>	<input type="checkbox"/>	အမျိုးသမီးကျန်းမာရေးဆရာမ	<input type="checkbox"/>	<input type="checkbox"/>	လျှပ်စစ်ဆိုင်ရာ	<input type="checkbox"/>	<input type="checkbox"/>
မူကြိုဆရာ၊ဆရာမ	<input type="checkbox"/>	<input type="checkbox"/>	အရံသားဖွား	<input checked="" type="checkbox"/>	<input type="checkbox"/>	ရေပိုက်သွယ်သူ	<input type="checkbox"/>	<input type="checkbox"/>
အခြား	<input type="checkbox"/>	<input type="checkbox"/>	ပြည်သူ့ကျန်းမာရေးလုပ်သား (၁)/(၂)	<input checked="" type="checkbox"/>	<input checked="" type="checkbox"/>	စက်ပြင်ဆရာ	<input type="checkbox"/>	<input type="checkbox"/>
မှတ်ချက်			မှတ်ချက်			မှတ်ချက်		

(ဃ) ကျေးရွာသို့ ရောက်ရှိနိုင်သည့်လမ်းအခြေအနေ / ကျေးရွာတစ်ရွာသည် ၎င်း၏ကျေးရွာအုပ်စုနှင့် ဆက်သွယ်ထားသောလမ်းအခြေအနေ (အောက်ပါတို့ကိုရိုင်းပါ)

ကျောက်ကြမ်းလမ်း: ကတ္တရာလမ်း: ကွန်ကရစ်လမ်း: မော်တော်ဆိုင်ကယ်လမ်း:
ကျောက်ခင်းလမ်း: မြေသားလမ်း: လူသွားလမ်း: အခြား: _____

(င) ကျေးရွာဖွံ့ဖြိုးမှုစီမံချက်

(၁) လူထုဝဟိုပြုစီမံကိန်းမစတင်မီ ဤကျေးရွာတွင်ကျေးရွာဖွံ့ဖြိုးမှုစီမံချက်ရှိခဲ့ပါသလား? ရှိပါသည်/မရှိပါ/မသိပါ

(၂) ရှိခဲ့ပါလျှင် ဤစီမံချက်ကို မည်သည့် ခုနှစ်တွင်ပြင်ဆင်ခဲ့ပါသနည်း? နှစ်-----/မသိပါ

(၃) ဤစီမံချက်ကို ခြုံ့နယ်မှအတည်ပြုခဲ့ပါသလား? ပြုခဲ့ပါသည်/မပြုခဲ့ပါ/မသိပါ

(စ) ခရီးအကွာအဝေး

(၁) ဤကျေးရွာ၏ဝဟိုမှ၎င်းကျေးရွာအုပ်စု၏ဝဟိုအထိခရီးပိုင်မည်မျှကွာဝေးသနည်း? မိုင်(၉၁)-----/မသိပါ

(၂) ဤကျေးရွာမှ ၎င်းကျေးရွာအုပ်စုဝဟိုအထိသွားလာရာတွင်ကြာမြင့်သည့်အချိန်

ခြောက်သွေ့ရာသီတွင်ကြာချိန် ၃ နာရီ ----- ထော်လာဂျီ/မော်တော်ဆိုင်ကယ်/ခြေလျှင်/လား/မော်တော်ဘုတ်/အခြား: -----

မိုးရာသီတွင်ကြာချိန် ၃ နာရီ ----- ထော်လာဂျီ/မော်တော်ဆိုင်ကယ်/ခြေလျှင်/လား/မော်တော်ဘုတ်/အခြား: -----

(ဆ) ပတ်ဝန်းကျင်ဆိုင်ရာသဘာဝဘေးအန္တရာယ် -

ဤကျေးရွာတွင်ကြေးခြင်းကဲ့သို့ သဘာဝဘေးအန္တရာယ်ကျရောက်ဖူးခြင်းရှိပါသလား။
 မရှိပါ ရှိပါသည် ရှိလျှင်ဖော်ပြပါ-----

(၉)

ပုံစံ ၈-၂ - စီမံကိန်းစက်ဝန်းအချိန်ဇယား (PC 2)

လမ်းညွှန်ချက်သက်ဆိုင်ရာလူထုစည်းရုံးရေးမှူး/လက်ထောက်နည်းပညာနည်းပညာမှူးများမှ		စီမံကိန်းစက်ဝန်းအဆင့်တစ်ခုစီ	ပြီးစီးတိုင်းကျေးရွာနှင့်	ကျေးရွာအုပ်စု
အတွက်ဤပုံစံကိုဖြည့်သွင်းရမည်။				
စည်းရုံးရေးမှူး/ဝန်ထမ်း အမည် - <u>ဒေါ်ကျော်စန်းစိမ်း</u>				
နေ့စွဲ - ၂၃.၂.၂၀၁၆		စက်ဝန်းအားအမှတ်ခြစ်ပါ <input checked="" type="checkbox"/> စက်ဝန်း(၁) <input type="checkbox"/> စက်ဝန်း(၂) <input type="checkbox"/> စက်ဝန်း(၃) <input type="checkbox"/> စက်ဝန်း(၄)		
ပြည်နယ်/ထိုင်း - ၁၅၆	မြို့နယ် - ပလက်ဝ	ကျေးရွာအုပ်စု - <u>အုတ်တိုင်</u>	ကျေးရွာ - <u>ရွာမ</u>	

စီမံကိန်းဆောင်ရွက်မှုအဆင့်များ	နေ့စွဲ		အစည်းအဝေးတွင်တက်ရောက်သူအရေအတွက်			
	စတင်သည့်နေ့	ပြီးဆုံးသည့်နေ့	အမျိုးသားအရေအတွက်	အမျိုးသမီးအရေအတွက်	အိမ်ထောင်စုအရေအတွက်	လူမျိုးစုတက်ရောက်သူအရေအတွက်နှင့် လူမျိုးစုအမည်
၁. ကျေးရွာစီမံကိန်း မိတ်ဆက်အစည်းအဝေး	၂၃.၂.၂၀၁၆	၂၅.၂.၂၀၁၆	၇၆	၅၆	၇၅	၁၃၂ ခုမီး
၂. ကျေးရွာစွဲမြီးရေး စီမံချက်ရေးဆွဲခြင်း အစည်းအဝေး	၂၆.၂.၂၀၁၆	၂၇.၂.၂၀၁၆	၇၆	၆၀	၈၀	၁၃၀ ခုမီး
၃. ကျေးရွာအုပ်စု လုပ်ငန်း ဆုံးဖြတ်ချက်ချသည့်အစည်းအဝေး	၁၂/၅/၂၀၁၆	၁၂/၅/၂၀၁၆	၆	၈	၁၄	၁၄ ခုမီး
၄. မြို့နယ်အဆင့်စီမံကိန်းရေးဆွဲရေးနှင့်အကောင်အထည်ဖော်ရေးကော်မတီ၏ စီမံကိန်း သုံးသပ်မှုအစည်းအဝေး			မလို	မလို	မလို	မလို
၅. မြို့နယ် စီမံကိန်းရေးဆွဲရေးနှင့်အကောင်အထည်ဖော်ရေးကော်မတီ၏ဆုံးဖြတ်မှုကို ရွာသို့ အသိပေးအကြောင်းကြားသည့်အစည်းအဝေး						
၆. စီမံကိန်းလုပ်ငန်းခွဲစီမံချက်ရေးဆွဲခြင်း အစည်းအဝေး	မလို	မလို	မလို	မလို	မလို	မလို
၆.၁။ စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ရေးအစီအစဉ် ရေးဆွဲခြင်း						
၆.၂။ ဝယ်ယူရေးအစီအစဉ် ရေးဆွဲခြင်း						

၃၁



လူထုဗဟိုပြုစီမံကိန်း၊ စီမံကိန်းလက်စွဲ
အပိုင်း-၃ ၂၉.၉.၂၀၁၅

(၈) ကျေးရွာတွင် စွဲစည်းထားသော အဖွဲ့အစည်းများ
လူထုဗဟိုပြုစီမံကိန်းမတိုင်မီ ဤကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးအတွက် အစိုးရ(သို့)ရွာသားများကိုယ်တိုင်(သို့) စီမံကိန်းတစ်ခုခုမှ
စွဲစည်းထားသည့် အဖွဲ့အစည်းများရှိပါသလား။

- (၁) ကျေးရွာကျေးဇူးတင်အဖွဲ့
- (၂) အေအိုင်အေအဖွဲ့

ကျေးရွာခေါင်းဆောင်

အမည်


ဦးယုန်တစ်

လက်မှတ် [Signature] နေ့စွဲ ၂၀၂၀.၂၀၁၆

လူထုစည်းရုံးရေးမှူး

အမည် ကျော်သိန်းမင်း

လက်မှတ် [Signature] နေ့စွဲ ၂၀၂၀.၂၀၁၆





လူထုဗဟိုပြုစီမံကိန်း၊ စီမံကိန်းလက်စွဲ
အပိုင်း-၃ ၂၉.၉.၂၀၁၅

(၈) ကျေးရွာတွင် စွဲစည်းထားသော အဖွဲ့အစည်းများ
လူထုဗဟိုပြုစီမံကိန်းမတိုင်မီ ဤကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးအတွက် အစိုးရ(သို့)ရွာသားများကိုယ်တိုင်(သို့) စီမံကိန်းတစ်ခုခုမှ
စွဲစည်းထားသည့် အဖွဲ့အစည်းများရှိပါသလား။

- (၁) ကျေးရွာကျေးဇူးတင်အဖွဲ့
- (၂) အဖွဲ့အစည်းမရှိပါ

ကျေးရွာခေါင်းဆောင်

အမည်


ဦး ယုန်တစ်

လက်မှတ် [Signature] နေ့စွဲ ၂၀၂၀.၂၀၁၆

လူထုစည်းရုံးရေးမှူး

အမည် ကျော်သိန်းမင်း

လက်မှတ် [Signature] နေ့စွဲ ၂၀၂၀.၂၀၁၆



၆.၃။ ဘဏ္ဍာရေးကုန်ကျမှု လျာထားအစီအစဉ် ရေးဆွဲခြင်း						
၆.၄။ ပြင်/ထိန်းအစီအစဉ် ရေးဆွဲခြင်း						
၇. စီမံကိန်းလုပ်ငန်းခွဲ တိုးတက်မှု စောင့်ကြည့် လာစဉ်အစည်းအဝေး	မလို	မလို	မလို	မလို	မလို	မလို
၇.၁။ အစည်းအဝေး ပထမအကြိမ်	မလို	မလို	မလို	မလို	မလို	မလို
၇.၂။ အစည်းအဝေး ဒုတိယအကြိမ်	မလို	မလို	မလို	မလို	မလို	မလို
၇.၃။ အစည်းအဝေး တတိယအကြိမ်	မလို	မလို	မလို	မလို	မလို	မလို
၈. စီမံကိန်းလုပ်ငန်းခွဲ အပြီးသတ်စစ်ဆေးခြင်း အစည်းအဝေး	မလို	မလို	မလို	မလို	မလို	မလို
၉. လူထုစစ်ဆေးပွဲအစည်းအဝေး	မလို	မလို	မလို	မလို	မလို	မလို

(၄)
(၃)

လူထုဗဟိုပြုစီမံကိန်းစီမံကိန်းလက်စွဲ

အပိုင်း-၃ ၂၉.၉.၂၀၁၅

ပုံစံ ၈-၃ ကျေးရွာဖွံ့ဖြိုးရေး ဦးစားပေးအစီအစဉ် (Form PC 3)

လမ်းညွှန် ရက် / အဆင့်(၃)ကျေးရွာမှော်မှန်းချက်အစည်းအဝေးပြီးဆုံးသောအခါ ကျေးရွာစီမံကိန်း၊ အထောက်အကူပြု ကော်မတီသည် လူထုစည်းရုံးရေးမှူးအကူအညီဖြင့် ဤပုံစံကိုပြည့်စုံအောင် ဖြည့်သွင်းရမည်။ အားလုံးသော အခက်အခဲ အတားအဆီးများ၊ ဖွံ့ဖြိုးမှုဦးစားပေးအစီအစဉ်များလူထုဗဟိုပြုစီမံကိန်း၏ ရန်ပုံငွေအရင်းအမြစ်နှင့် မသက်ဆိုင်သည့် လုပ်ငန်းများ အားလုံးကိုဖော်ပြရမည်။

လူထုစည်းရုံးရေးမှူး/ဝန်ထမ်း အမည် ဒေါ်ကျေးသိန်းစိမ်း
 နေ့စွဲ ၂၂.၂.၂၀၁၆ စက်ဝန်းအား အမှတ်ခြစ်ပါ (✓) □ စက်ဝန်း(၁) □ စက်ဝန်း(၂) □ စက်ဝန်း(၃) □ စက်ဝန်း(၄)

ပြည်နယ်/တိုင်း/မြို့နယ်/ပုဂံမြို့နယ်/ပုဂံမြို့နယ်/ကျေးရွာအုပ်စု ရွှေမာဒီရီ ကျေးရွာ
 က. အခက်အခဲအတားအဆီးများအားဆွေးနွေးခြင်း - ယခုလက်ရှိအခြေအနေတွင်ဤကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအခက်အခဲအတားအဆီးများသည် မည်သည်များဖြစ်ပါသနည်း(အမျိုးသား/သမီး အနည်းဆုံးအခက်အခဲ ၅ ခုဖော်ပြပါ)

အမျိုးသား အဖွဲ့မှတင်ပြသောအခက်အခဲအတားအဆီးများ		အမျိုးသမီး အဖွဲ့မှတင်ပြသောအခက်အခဲအတားအဆီးများ	
၁	ကျေးရွာအတွင်း လမ်းမများ	၁	ကျေးရွာအတွင်း လမ်းမများ
၂	ကျေးရွာအတွင်း ရေအခက်အခဲ	၂	ကျေးရွာအတွင်း ရေအခက်အခဲ
၃	ကျေးရွာအတွင်း ကျန်းမာရေး	၃	ကျေးရွာအတွင်း ကျန်းမာရေး
၄	ကျေးရွာအတွင်း အလုပ်အကိုင်	၄	ကျေးရွာအတွင်း အလုပ်အကိုင်
၅	ကျေးရွာအတွင်း အခြား	၅	ကျေးရွာအတွင်း အခြား

ခ. မှော်မှန်းခြင်း- နောင်လာမည့် (၅)နှစ် အတွင်း ကျေးရွာဖွံ့ဖြိုးရေး မှော်မှန်းလျာထားချက်များအား တင်ပြပါ။

အမျိုးသားအဖွဲ့မှတင်ပြသောမှော်မှန်းချက်များ		အမျိုးသမီးအဖွဲ့မှတင်ပြသောမှော်မှန်းချက်များ	
၁	ကျေးရွာအတွင်း လမ်းမများ	၁	ကျေးရွာအတွင်း လမ်းမများ
၂	ကျေးရွာအတွင်း ရေအခက်အခဲ	၂	ကျေးရွာအတွင်း ရေအခက်အခဲ
၃	ကျေးရွာအတွင်း ကျန်းမာရေး	၃	ကျေးရွာအတွင်း ကျန်းမာရေး
၄	ကျေးရွာအတွင်း အလုပ်အကိုင်	၄	ကျေးရွာအတွင်း အလုပ်အကိုင်
၅	ကျေးရွာအတွင်း အခြား	၅	ကျေးရွာအတွင်း အခြား

ဂ. ဤကျေးရွာ၏ လာမည့်(၃)နှစ်အတွက် ဦးစားပေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်း အစီအစဉ်များအားဖော်ပြပါ။ (လူထုဗဟိုပြုစီမံကိန်း ရန်ပုံငွေအတွက် အဆိုပြုသော အစီအစဉ်များကိုဦးစားပေး အဆင့်အလိုက်ဖော်ပြပြီး ကျန်လူထုဗဟိုပြု စီမံကိန်း ရန်ပုံငွေအရင်းအမြစ်နှင့် မပတ်သက်သည့်အစီအစဉ်များလည်းဖော်ပြရန်ဖြစ်သည်)

ကျေးရွာအတွက်ဦးစားပေးဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းစဉ်များ	အဆိုပြုသူ (အမျိုးသားများ/ အမျိုးသမီးများ/ အမျိုးသား+အမျိုးသမီး)	လူထုဗဟိုပြုစီမံကိန်းအတွက်အဆိုပြု သည် (ဦးစားပေးအဆင့် အလိုက် ဖော်ပြပါ)	ခန့်မှန်း ကုန်ကျ စရိတ်	အကျိုးခံစား ခွင့်ရှိသူခန့်မှန်းခြေ အရေအတွက်
၁	ကျေးရွာအတွင်း လမ်းမများ	ဦးစားပေးအဆင့် (၁)	၂၅၀၀၀၀	၄၂၃ ဦး
၂	ကျေးရွာအတွင်း ရေအခက်အခဲ	ဦးစားပေးအဆင့် (၂)	၄၅၀၀၀၀	၁၅၈
၃	ကျေးရွာအတွင်း ကျန်းမာရေး	ဦးစားပေးအဆင့် (၃)	၂၅၀၀၀၀	၄၂၃




လူထုဗဟိုပြုစီမံကိန်းစီမံကိန်းလက်စွဲ

အပိုင်း-၃ ၂၉.၉.၂၀၁၅

၄	ရွှေဘိုအထက်ပတ်ဝန်းကျင်	အမျိုးသမီး	ဒီဇာပေးအကူ (၄)	၄,၅၀၀,၀၀၀	၄၂၃
၅	ဆရာ/မ တစ်ဦးစီပတ်ဝန်းကျင်	အမျိုးသား	ဒီဇာပေးအကူ (၅)	၃,၅၀၀,၀၀၀	၃၅၈
၆	ဝါးကောက်ပတ်ဝန်းကျင်	အမျိုးသမီး	ဒီဇာပေးအကူ (၆)	၃,၅၀၀,၀၀၀	၄၂၃

ဥက္ကဋ္ဌ၊ ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီမှအတည်ပြုသည်။

အမည် ဦး ဂျော့ဇ် လက်မှတ် [Signature] နေ့စွဲ ၃.၃.၂၀၁၆





Annex 9: Summary of Priority Development Activities for Different Areas

Original remains with the VPSC. Compilation of copies from all villages to be submitted to the TPIC for follow up through the different Line Departments if possible. Form not to be entered into the MIS.

	Rank	Activity	Priority of	Month / Year	Focal person or group in the village	External support from
Infrastructure	1	အသံလွှာကြိုးမဲ့	<input checked="" type="checkbox"/> women <input type="checkbox"/> men			
	2	ကုသလေ့ကျင့်ရေး	<input type="checkbox"/> women <input checked="" type="checkbox"/> men			
	3	တရားစီမံခန့်ခွဲရေး	<input type="checkbox"/> women <input checked="" type="checkbox"/> men			
	4		<input type="checkbox"/> women <input type="checkbox"/> men			
	5		<input type="checkbox"/> women <input type="checkbox"/> men			
Livelihood / Agriculture	1		<input type="checkbox"/> women <input type="checkbox"/> men			
	2		<input type="checkbox"/> women <input type="checkbox"/> men			
	3		<input type="checkbox"/> women <input type="checkbox"/> men			
	4		<input type="checkbox"/> women <input type="checkbox"/> men			
	5		<input type="checkbox"/> women <input type="checkbox"/> men			
Health and Nutrition	1		<input type="checkbox"/> women <input type="checkbox"/> men			
	2		<input type="checkbox"/> women <input type="checkbox"/> men			
	3		<input type="checkbox"/> women <input type="checkbox"/> men			
	4		<input type="checkbox"/> women <input type="checkbox"/> men			
	5		<input type="checkbox"/> women <input type="checkbox"/> men			
Education	1		<input type="checkbox"/> women <input type="checkbox"/> men			
	2		<input type="checkbox"/> women <input type="checkbox"/> men			
	3		<input type="checkbox"/> women <input type="checkbox"/> men			
	4		<input type="checkbox"/> women <input type="checkbox"/> men			
	5		<input type="checkbox"/> women <input type="checkbox"/> men			
Other	1	အကျွမ်းကျင်မှု	<input checked="" type="checkbox"/> women <input checked="" type="checkbox"/> men			
	2	အားလုံးပါဝင်ရေး	<input checked="" type="checkbox"/> women <input type="checkbox"/> men			
	3	အားလုံးပါဝင်ရေး	<input checked="" type="checkbox"/> women <input type="checkbox"/> men			
	4		<input type="checkbox"/> women <input type="checkbox"/> men			
	5		<input type="checkbox"/> women <input type="checkbox"/> men			

၃၅

လူထုဝန်ထမ်းချိမ်းစနစ်: စီမံကိန်း: လက်စွဲ
 အပိုင်း-၃ ၂၉.၉.၂၀၁၅
 ပုံစံ - ၈-၁၂ - အစည်းအဝေးတက်ရောက်သူများ (FORM PC 12)

လယ်ညွှန်း၊ စီမံကိန်း အစည်းအဝေးအားလုံးတွင် အသုံးပြုရန်၊ လူထုဝန်ထမ်းချိမ်းစနစ် ကျေးရွာသို့ ကွင်းဆင်းစဉ် စစ်ဆေး၍ ပုံစံ ၂
 စီမံကိန်းတက်ရောက်မှုအချိန်အတွင်း အစည်းအဝေးတက်ရောက် သူများစာရင်းကို ဖြည့်သွင်းရန်

စည်းရုံးရေးမှူးအမည် ဒေါ်ကျော်စန်း

ရက်စွဲ: ၂၃/၂/၂၀၁၆ စီမံကိန်းတက်ရောက်မှုအမှတ်(✓) □တက်ရောက်မှု(၁)
 □တက်ရောက်မှု(၂) □တက်ရောက်မှု(၃) □တက်ရောက်မှု(၄)

ပြည်နယ်/တိုင်းဒေသကြီး: မန္တလေး မြို့နယ်: ပုသိမ် ကျေးရွာအုပ်စု: ပုသိမ် ကျေးရွာ: ပုသိမ်

အစည်းအဝေးခေါင်းစဉ်: ကျေးရွာလူထုဝန်ထမ်းချိမ်းစနစ် ကျေးရွာ မွေးမြူရေး ဝါဒီများ၏ အဖွဲ့ဝင်များ၏ အစည်းအဝေး

စဉ်	အမည်	ကျား (✓)	မ (✓)	အိမ်ထောင်စုကိုယ်စားလှယ် (✓) ^(၁)	လူမျိုး	လက်မှတ်
၁	ဒေါ်လှတော်	ကျား		✓	ချင်း (ချင်း)	<u>[Signature]</u>
၂	ဒေါ်အောင်အိမ်	ကျား		✓	ချင်း (ချင်း)	<u>[Signature]</u>
၃	ဒေါ်ခင်စင်	ကျား		✓	ချင်း (ချင်း)	<u>[Signature]</u>
၄	ဒေါ်အောင်အိမ်	ကျား		✓	ချင်း (ချင်း)	<u>[Signature]</u>
၅	ဒေါ်နန်းစင်	ကျား		✓	ချင်း (ချင်း)	<u>[Signature]</u>
၆	ဒေါ်မြတ်အောင်	ကျား		✓	ချင်း (ချင်း)	<u>[Signature]</u>
၇	ဒေါ်နန်းစင်	မ		✓	" "	<u>[Signature]</u>
၈	ဒေါ်အောင်အိမ်	"		✓	" "	<u>[Signature]</u>
၉	ဒေါ်အောင်အိမ်	"		✓	" "	<u>[Signature]</u>
၁၀	ဒေါ်နန်းစင်	"		✓	" "	<u>[Signature]</u>
၁၁	ဒေါ်အောင်အိမ်	"		✓	" "	<u>[Signature]</u>
၁၂	ဒေါ်ကျော်စန်း	"		✓	" "	<u>[Signature]</u>
၁၃	ဒေါ်အောင်အိမ်	"		✓	" "	<u>[Signature]</u>
၁၄	ဒေါ်အောင်အိမ်	"		✓	" "	<u>[Signature]</u>
၁၅	ဒေါ်အောင်အိမ်	"		✓	" "	<u>[Signature]</u>
	စုစုပေါင်း:			✓	" "	<u>[Signature]</u>

(၁) အိမ်ထောင်စုစီးခြင်းဖြစ်ရန်မလိုပါ။ အမျိုးသား/အမျိုးသမီး အိမ်ထောင်စု တစ်စုကို ကိုယ်စားပြုသူမည်သူမဆို အမှတ်ခြစ်ပါ။

လူထုဝန်ထမ်းချိမ်းညှိရေးဦးစီးဌာန၊ ဝန်ထမ်းချိမ်းညှိရေးဦးစီးဌာန

အပိုင်း-၃ ၂၉.၉.၂၀၁၅

ပုံစံ - ၀-၁၂ - အစည်းအဝေးတက်ရောက်သူများ (FORM PC 12)

လမ်းညွှန်၊ ဝန်ထမ်းချိမ်းညှိရေးဦးစီးဌာန၊ အစည်းအဝေးအားလုံးတွင် အသုံးပြုရန်၊ လူထုဝန်ထမ်းချိမ်းညှိရေးဦးစီးဌာန၊ ကျေးရွာသို့ ကွင်းဆင်းစဉ် စစ်ဆေး၍ ပုံစံ ၂ ဝန်ထမ်းချိမ်းညှိရေးဦးစီးဌာန၊ အစည်းအဝေးတက်ရောက်သူများစာရင်းကို ဖြည့်သွင်းရန်

စည်းရုံးရေးမှူးအမည် ဦးကျော်စိန်မောင်

ရက်စွဲ ၂၂.၂.၂၀၁၆ ဝန်ထမ်းချိမ်းညှိရေးဦးစီးဌာနအမှတ်ဖြစ်ပါ (✓) စက်ဝန်း(၁) စက်ဝန်း(၂) စက်ဝန်း(၃) စက်ဝန်း(၄)

ပြည်နယ်/ တိုင်းဒေသကြီး ဗူး မြို့နယ် ပုသိမ် ကျေးရွာအုပ်စု ၅၆၀၈၅ ကျေးရွာ ရွာမကျေးရွာ

အစည်းအဝေးခေါင်းစဉ်၊ ကျေးရွာ၊ မြို့နယ်၊ တိုင်းဒေသကြီး၊ ဝန်ထမ်းချိမ်းညှိရေးဦးစီးဌာန၊ ဝန်ထမ်းချိမ်းညှိရေးဦးစီးဌာန၊ စစ်ဆေးရေးဦးစီးဌာန

စဉ်	အမည်	ကျား (✓)	မ (✓)	အိမ်ထောင်စုကိုယ်စားလှယ် (✓) ^(၁)	လူမျိုး	လက်မှတ်
၁	ဦးရှိုးစန်း	✓		✓	အခြား	
၂	ဦးမြတ်စန်း (၁)	✓		✓	"	
၃	ဦးမြတ်စန်း	✓		✓	"	
၄	ဦးကဲဇော်	✓		✓	"	
၅	ဦးကျော်စိန်မောင်	✓		✓	"	
၆	ဦးမြတ်စန်း	✓		✓	"	
၇	ဦးပေးလှိုင်	✓		✓	"	
၈	ဦးကျော်စိန်မောင်	✓		✓	"	
၉	ဦးကျော်စိန်မောင်	✓		✓	"	
၁၀	ဦးစိန်မောင်	✓		✓	"	
၁၁	ဦးကျော်စိန်မောင်	✓		✓	"	
၁၂	ဦးကျော်စိန်မောင်	✓		✓	"	
၁၃	ဦးကျော်စိန်မောင်	✓		✓	"	
၁၄	ဦးကျော်စိန်မောင် (၂)	✓		✓	"	
၁၅	ဦးကျော်စိန်မောင်	✓		✓	"	
	စုစုပေါင်း					

(၁) အိမ်ထောင်စုဦးစီးဖြစ်ရန်မလိုပါ။ အမျိုးသား/အမျိုးသမီး အိမ်ထောင်စု တစ်စုကို ကိုယ်စားပြုသူသည်သူမဆို အမှတ်ဖြစ်ပါ။

လမ်းညွှန်၊ စီမံကိန်း အစည်းအဝေးအားလုံးတွင် အသုံးပြုရန်၊ လူထုစည်းရုံးရေးမှူးက ကျေးရွာသို့ ကွင်းဆင်းစဉ် စစ်ဆေး၍ ပုံစံ ၂ စီမံကိန်းစက်ဝန်းအချိန်ဇယားပါ အစည်းအဝေးတက်ရောက် သူများစာရင်းကို ဖြည့်သွင်းရန်

စည်းရုံးရေးမှူးအမည် ဦးကျော်ဝင်း၊ ကေမ

ရက်စွဲ၊ ၂၂.၂.၂၀၁၆ စီမံကိန်းစက်ဝန်းအမှတ်ဖြစ်ပါ(✓) □စက်ဝန်း(၁)
 □စက်ဝန်း(၂) □စက်ဝန်း(၃) □စက်ဝန်း(၄)

ပြည်နယ်/ တိုင်းဒေသကြီး: ဗူး မြို့နယ်: ပလ္လင်္ဂ ကျေးရွာအုပ်စု: ဒါဒေဒိန် ကျေးရွာ: ဒါဒေဒိန်၊ ကျေးရွာ

အစည်းအဝေးခေါင်းစဉ်၊ ကျေးရွာ၊ မြို့နယ်၊ တိုင်းဒေသကြီး၊ ပြည်နယ် ဖြည့်ပါ။ ကျေးရွာအုပ်စု၊ မြို့နယ်၊ တိုင်းဒေသကြီး၊ ပြည်နယ် ဖြည့်ပါ။

စဉ်	အမည်	ကျား (✓)	မ (✓)	အိမ်ထောင်စုကိုယ်စားလှယ်(✓) ^(၁)	လူမျိုး	လက်မှတ်
၁	ဦးရှုံးတိုး	✓		✓	အခြား	
၂	ဦးမြတ်စိမ်း (၁)	✓		✓	မ	
၃	ဦးမြတ်စိမ်း	✓		✓	မ	
၄	ဦးကံမြား	✓		✓	မ	
၅	ဦးကျော်သာလင်း	✓		✓	မ	
၆	ဦးမြတ်စိမ်း	✓		✓	မ	
၇	ဦးပွားယုန်	✓		✓	မ	
၈	ဦးစောအောင်	✓		✓	မ	
၉	ဦးကျော်တိုး	✓		✓	မ	
၁၀	ဦးစွာပေါ	✓		✓	မ	
၁၁	ဦးယောင်ဗျ	✓		✓	မ	
၁၂	ဦးစောအောင်ဗျ	✓		✓	မ	
၁၃	ဦးစိန်ညို	✓		✓	မ	
၁၄	ဦးဗျဇာ (၂)	✓		✓	မ	
၁၅	ဦးဗျဇာ	✓		✓	မ	
	စုစုပေါင်း					

(၁) အိမ်ထောင်စုစီးစီးဖြစ်ရန်မလိုပါ။ အမျိုးသား/အမျိုးသမီး အိမ်ထောင်စု တစ်စုကို ကိုယ်စားပြုသူမည်သူမဆို အမှတ်ဖြစ်ပါ။



လူထုဝဟိုပြုစီမံကိန်းစီမံကိန်းလက်စွဲ
 အပိုင်း-၃ ၂၉.၉.၂၀၁၅
 ပုံစံ - ၀-၁၂ - အစည်းအဝေးတက်ရောက်သူများ (FORM PC 12)

လမ်းညွှန်၊ စီမံကိန်း အစည်းအဝေးအားလုံးတွင် အသုံးပြုရန်၊ လူထုစည်းရုံးရေးမှူးက ကျေးရွာသို့ ကွင်းဆင်းစဉ် စစ်ဆေး၍ ပုံစံ ၂ စီမံကိန်းစက်ဝန်းအချိန်ဇယားပါ အစည်းအဝေးတက်ရောက် သူများစာရင်းကို ဖြည့်သွင်းရန်

စည်းရုံးရေးမှူးအမည် ဦးကျော်စွာ

ရက်စွဲ ၂၂/၂/၂၀၁၆ စီမံကိန်းစက်ဝန်းအမှတ်ဖြစ်ပါ(✓) စက်ဝန်း(၁)
စက်ဝန်း(၂) စက်ဝန်း(၃) စက်ဝန်း(၄)

ပြည်နယ်/ တိုင်းဒေသကြီး ဘွဲ့ပြည်နယ် မြို့နယ် မဟာမိတ်မြို့နယ် ကျေးရွာအုပ်စု ၅၉၆၃၅ ကျေးရွာ

အစည်းအဝေးခေါင်းစဉ်၊ကျေးရွာ၊မြို့နယ်၊တိုင်းဒေသကြီး၊ ကျေးရွာ မြို့နယ်၊တိုင်းဒေသကြီး၊ ကျေးရွာအုပ်စု

စဉ်	အမည်	ကျား (✓)	မ (✓)	အိမ်ထောင်စုကိုယ်စားလှယ်(✓) ^(၁)	လူမျိုး	လက်မှတ်
၁၆	ဦးခင်လွင်	✓		✓	အိုဒီး
၁၇	ဦးကျော်စွာ	✓		✓	"
၁၈	ဦးကျော်စွာ	✓		✓	"
၁၉	ဦးစိန်	✓		✓	"
၂၀	ဦးကျော်စွာ	✓		✓	"
၂၁	ဦးကျော်စွာ	✓		✓	"
၂၂	ဦးကျော်စွာ	✓		✓	"	ကျော်စွာ
၂၃	ဦးစိန်လွင်	✓		✓	"
၂၄	ဦးကျော်စွာ	✓		✓	"
၂၅	ဦးကျော်စွာ	✓		✓	"
၂၆	ဦးကျော်စွာ	✓		✓	"
၂၇	ဦးကျော်စွာ	✓		✓	"
၂၈	ဦးကျော်စွာ	✓		✓	"
၂၉	ဦးကျော်စွာ	✓		✓	"
၃၀	ဦးကျော်စွာ	✓		✓	"
	စုစုပေါင်း					

(၁) အိမ်ထောင်စုစီးဖြစ်ရန်မလိုပါ။ အမျိုးသား/အမျိုးသမီး အိမ်ထောင်စု တစ်စုကို ကိုယ်စားပြုသူမည်သူမဆို အမှတ်ဖြစ်ပါ။

အပိုင်း-၃ ၂၉.၉.၂၀၁၅
ပုံစံ - ၈-၁၂ - အစည်းအဝေးတက်ရောက်သူများ (FORM PC 12)

လမ်းညွှန်၊ စီမံကိန်း အစည်းအဝေးအားလုံးတွင် အသုံးပြုရန်၊ လူထုစည်းရုံးရေးမှူးက ကျေးရွာသို့ ကွင်းဆင်းစဉ် စစ်ဆေး၍ ပုံစံ ၂ စီမံကိန်းစက်ဝန်းအချိန်ဇယားပါ အစည်းအဝေးတက်ရောက် သူများစာရင်းကို ဖြည့်သွင်းရန်

စည်းရုံးရေးမှူးအမည် ဦးကျော်သိန်းကျော်

ရက်စွဲ၊ ၁၂/၅/၂၀၁၆ စီမံကိန်းစက်ဝန်းအမှတ်ဖြစ်ပါ (✓) စက်ဝန်း(၁)
 စက်ဝန်း(၂) စက်ဝန်း(၃) စက်ဝန်း(၄)

ပြည်နယ်/ တိုင်းဒေသကြီး ဗဟိုပြည်နယ် မြို့နယ် ပုသိမ်မြို့နယ် ကျေးရွာအုပ်စု ၅၉မအိန်အုပ်စု ကျေးရွာ ၅၉မအိန်ကျေးရွာ

အစည်းအဝေးခေါင်းစဉ်၊ <u>စတုတ္ထအကြိမ်အစည်းအဝေး</u>						
စဉ်	အမည်	ကျား (✓)	မ (✓)	အိမ်ထောင်စုကိုယ်စားလှယ်(✓) ^(၁)	လူမျိုး	လက်မှတ်
	ဦးကျော်စွန်း	✓		✓	ဗမာ	
	ဒေါ်မအိန်		✓	✓	"	
	ဦးကျော်စွန်းဦး	✓		✓	"	
	ဦးကျော်စွန်း	✓		✓	"	
	ဦးကျော်စွန်း	✓		✓	"	
	ဦးကျော်စွန်း	✓		✓	"	
	ဒေါ်မအိန်		✓	✓	"	
	ဒေါ်မအိန်		✓	✓	"	
	ဒေါ်မအိန်		✓	✓	"	
	ဒေါ်မအိန်		✓	✓	"	
	ဦးကျော်စွန်း	✓		✓	"	
	မအိန်		✓	✓	"	
	မအိန်		✓	✓	"	
					"	
	စုစုပေါင်း					

(၁) အိမ်ထောင်စုစီးဖြစ်ရန်မလိုပါ။ အမျိုးသား/အမျိုးသမီး အိမ်ထောင်စု တစ်စုကို ကိုယ်စားပြုသူမည်သူမဆို အမှတ်ဖြစ်ပါ။

ပုံစံ ၈-၄ ကျေးရွာအုပ်စုစီမံကိန်းလုပ်ငန်းခွဲရွေးချယ်ခြင်းပုံစံ

လမ်းညွှန်ချက် ။ ကျေးရွာအုပ်စုစီမံချက်ရေးဆွဲသည့်အစည်းအဝေးတွင် ဤပုံစံအားလူထုစည်းရုံးရေးမှူး / လက်ထောက်နည်းပညာမှူးတို့၏ အကူအညီဖြင့်ပြည့်စုံစွာ ဖြည့်သွင်းရမည်။
ဤပုံစံအားပြည့်စုံစွာဖြည့်သွင်းပြီးပါကကျေးရွာအုပ်စုဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင်နောက်ဆက်တွဲအဖြစ်တွဲထားရမည်။ CF မှ အချက်အလက်များကို MIS သို့ ထည့်သွင်းရမည်။

ကျေးရွာစည်းရုံးရေးမှူး/ဝန်ထမ်းအမည် ဦးအောင်ထွန်းကျ / ၁၈၇ မတိုးရ

နေ့စွဲ ၂၂/၂/၂၀၁၆ ဝက်ဝန်းအားအမှတ်ခြစ်ပေးပါ(✓) □ဝက်ဝန်း(၁) □ဝက်ဝန်း(၂) □ဝက်ဝန်း(၃) □ဝက်ဝန်း(၄)

ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/မြို့နယ် / ပကကဝမြို့နယ် ကျေးရွာအုပ်စု / ၅၆၆ ဒီဂရီ

(၄၃)

ကျေးရွာအမည်	ဆောင်ရွက်မည့် လုပ်ငန်းများ	အတိုင်းအတာ	ခန့်မှန်း တိုက်ရိုက်အကျိုး ခံစားခွင့်ရှိသူများ	အဆိုပြုတင်ပြသူ	ခန့်မှန်းကုန်ကျစရိတ်			
					စီမံကိန်းမှ ထည့်ဝင်မှု	ကျေးရွာမှ ထည့်ဝင်မှု	အခြားထည့်ဝင်မှု (ဖော်ပြပါ) ထည့်ဝင်ငွေ အမည်/အဖွဲ့	စုစုပေါင်း
၅၆၆ဒီဂရီ	ကျေးရွာစီမံခန့်ခွဲရေး ဝန်ထမ်း	ကျေးရွာစီမံခန့်ခွဲရေး ဝန်ထမ်း	၄၂၂	ဧကရာဇ် □မ ဧကရာဇ်+မ	-	-	-	-
၅၆၆ဒီဂရီ	ဆေးကုသရေး ဝန်ထမ်း	ကျေးရွာစီမံခန့်ခွဲရေး ဝန်ထမ်း	၅၇၅	ဧကရာဇ် □ကျား+မ	-	-	-	-
၅၆၆ဒီဂရီ	ရွာလယ်ရေး ဝန်ထမ်း	ကျေးရွာစီမံခန့်ခွဲရေး ဝန်ထမ်း	၄၂၂	ဧကရာဇ် □မ □ကျား+မ	-	-	-	-
၅၆၆ဒီဂရီ	ကျေးရွာစီမံခန့်ခွဲရေး ဝန်ထမ်း	ကျေးရွာစီမံခန့်ခွဲရေး ဝန်ထမ်း	၇၆၀	□ကျား ဧကရာဇ် □ကျား+မ	-	-	-	-
၅၆၆ဒီဂရီ	ကျေးရွာစီမံခန့်ခွဲရေး ဝန်ထမ်း	ကျေးရွာစီမံခန့်ခွဲရေး ဝန်ထမ်း	၁၇၅	ဧကရာဇ် □မ □ကျား+မ	-	-	-	-

ရာထူး ကျေးရွာအုပ်စု စီ/ထောက်ကော်မတီ ဥက္ကဋ္ဌ အမည် ဦးအောင်ထွန်းကျ လက်မှတ် (လက်မှတ်) ရက်စွဲ ၃-၃-၂၀၁၆

ഇന്ത്യയിലെ വിവിധ സംസ്ഥാനങ്ങളിലെ വിവിധ ജില്ലകളിലെ വിവിധ ഗവണ്മെന്റ് സ്കൂളുകളിലെ വിവിധ ക്ലാസ്സുകളിലെ വിവിധ കുട്ടികളുടെ വിവിധ വിവരങ്ങൾ

സ്കൂളിന്റെ പേര്	സ്കൂളിന്റെ വിലാസം	സ്കൂളിന്റെ തരം	സ്കൂളിന്റെ നമ്പർ	സ്കൂളിന്റെ തീയതി	സ്കൂളിന്റെ സ്ഥലം	സ്കൂളിന്റെ വിവരങ്ങൾ
ശ്രീ. നാഥൻ	കുറുപ്പി/കോട്ടയം	എം.എം.എസ്	21	2018	കോട്ടയം	കോട്ടയം ജില്ല
ശ്രീ. നാഥൻ	കുറുപ്പി	എം.എം.എസ്	22	2018	കോട്ടയം	കോട്ടയം ജില്ല
ശ്രീ. നാഥൻ	കുറുപ്പി	എം.എം.എസ്	23	2018	കോട്ടയം	കോട്ടയം ജില്ല
	കോട്ടയം					
ശ്രീ. നാഥൻ	കുറുപ്പി	എം.എം.എസ്	24	2018	കോട്ടയം	കോട്ടയം ജില്ല
ശ്രീ. നാഥൻ	കുറുപ്പി	എം.എം.എസ്	25	2018	കോട്ടയം	കോട്ടയം ജില്ല

ရက်စွဲ - ၂၀/၂/၂၀၁၆

ကျေးဇူး - ဆရာမအိမ်ကွန်းကျေးဇူး

ဒုတိယကျေးဇူးအစည်းအဝေး ဖွဲ့စည်းရေး ဝန်ထမ်းများ

(ဒုတိယ) ကျေးဇူး ဒုတိယအစည်းအဝေး ဝန်ထမ်းများ ဆွဲခြား (ကလေးအစည်းအဝေး)

ဒုတိယအစည်းအဝေး ဝန်ထမ်းများ ပြုပြင်ဆင်ခြင်ပြီး (အစည်းအဝေးအစည်းအဝေး) ကျေးဇူး
ဝန်ထမ်းများ ပြုပြင်ဆင်ခြင်ပြီး ဝန်ထမ်းများ (၁) အစည်းအဝေးများ ပြုပြင်ဆင်ခြင်ပြီး ကလေးအစည်းအဝေး
ဖွဲ့စည်းရေး ဝန်ထမ်းများ ကျေးဇူး ပျဉ်းမနွယ်ခြင်း စီမံကိန်းအစည်းအဝေး ဖွဲ့စည်းရေး

ဝန်ထမ်း ပြုပြင်ဆင်ခြင်ပြီး

ဝန်ထမ်းများ (၂) ဝန်ထမ်းများ ဆွဲခြားရေး ဝန်ထမ်းများ ကျေးဇူးအစည်းအဝေး

အစည်းအဝေးများ ပြုပြင်ဆင်ခြင်ပြီး PRA Tools ကို အသုံးပြုပြီး ပျဉ်းမနွယ်ခြင်း ဝန်ထမ်းများ ဆွဲခြားရေး
ဝန်ထမ်းများ ဖွဲ့စည်းရေး ဝန်ထမ်းများ

ဝန်ထမ်းများ (၃) ပျဉ်းမနွယ်ခြင်း ဝန်ထမ်းများ ဒုတိယအစည်းအဝေးအစည်းအဝေး

ပျဉ်းမနွယ်ခြင်း ဝန်ထမ်းများ ဝန်ထမ်းများ ဆွဲခြားရေး ဝန်ထမ်းများ ဆွဲခြားရေး ဝန်ထမ်းများ
ပျဉ်းမနွယ်ခြင်း ဝန်ထမ်းများ ဆွဲခြားရေး ဝန်ထမ်းများ ဆွဲခြားရေး ဝန်ထမ်းများ ဆွဲခြားရေး ဝန်ထမ်းများ

အစည်းအဝေးကြီး ပြီးဆုံးဖြစ်ပါသည်။

အစည်းအဝေးအစည်းအဝေး

ဒေါ်အေးအေးအေး

ပျဉ်းမနွယ်ခြင်း ဝန်ထမ်းများ